

啦的打算盘声。

တ...ချင်း ကဝါ <t-...khyin:> (中间插入一个量词)单个, 逐  
个, 依次发生, 一个一个地; ရိုင်ဖယ်ချိန်၍တချက်ချင်းပစ်သည်။  
用步枪瞄准后, 进行单发射击。 / တဦးချင်း 一个一个地,  
逐个地, 单个地 / တလှမ်းချင်း 一步一步地 / တခွန်းချင်း 一  
句一句地, 逐句地, 单句话

တချောင်းငင် နှ၊ <t-khyaun: ngin> 缅文元音符号 ၊ 的名称  
တချောင်းပုန် နှ၊ <t-khyaun: bout> 缅文中的逗号, 即(၊)

တချိုင်းတကား ကဝါ <t-gyain: d-ga:> (古)极多

တခြား နှ၊ <t-khya:> 其他, 别的: ~ မေးစရာရှိသေးသလား။  
还有别的问题吗?

တခြားစီ နှ၊ <t-khya: zi> 另一回事: လက်ရှိအခြေအနေမှာလက်  
ဦးရည်ရွယ်ချက်များနှင့် ~ ဖြစ်နေသည်။ 现实情况和我们当初  
预想的满不是一回事。

တခြားတပါး နှ၊ <t-khya: d-ba:> 其他, 别的

တခြမ်းပဲ့ နှ၊ <t-khyan: be'> 残缺的: ဘိစကုတ်မုန့် ~ များ 碎  
饼干

တခြမ်းသေ ကါ <t-khyan: thei> 偏瘫, 半身不遂: လေဖြတ်  
တာကိုယ် ~ သွားတယ်။ 因中风而半身不遂。

တခြမ်းခြံမို ကဝါ <t-khyein' gyein> 锣鼓喧天, (响声)震天  
地: တင်ခရာသံတို့မှာ ~။ 军乐声响彻四方。 / ပဲ့ ~ နှင့်အလွန်  
စည်ကား၏။ 各处都在演戏, 锣鼓喧天非常热闹。

တခွဲသား နှ၊ <t-khwe: dha:> (气派、情绪、傲气等)十足的  
样子: ဣန္ဒြေကြီး ~ နှင့်ဆိုဖာပေါ်တွင်ထိုင်နေ၏။ 一本正经地坐  
在沙发上。 / သူ့ငွေသားကမာနာ ~ နှင့်နေသည်။ 阔少爷傲  
气十足。 / စေတနာမေတ္တာ ~ 一片好心 / မြော်လင့်ချက်  
ကြီး ~ နှင့်လုပ်နေသည်။ 满怀希望, 充满信心地干。

တခွင် နှ၊ <t-khwin> 一带, 整个地带: မြန်မာပြည်မြောက်ပိုင်း  
~ 缅甸北方 / ပတ်ဝန်းကျင် ~ 四周, 周围地带 / မိုး  
ကောင်းကင် ~ လုံး 整个天空

တခွင်တပြင် နှ၊ <t-khwin d-byin> = တခွင်

တခွန်းဆိုင် နှ၊ <t-khun: zain> 不二价商店

တခွန်းတပါး နှ၊ <t-khun: t-ba úa'> 一句话, 片纸只字: ~  
မျှမဖွင့်ဟဝံ့။ 不敢吭一声。 / ~ မျှကြားရုံဖြင့်တတ်သိသွား၏။  
听到一句半句就明白了。

တချွတ်ချွတ် ကဝါ <t-khywin gywin> 鏗锵作响, 叮当(响):  
ငွေဒဂါးသံ ~ ။ 银元碰得叮当乱响。 / ဆည်းလည်းသံ ~ ။  
小铃叮当作响。 / ဖန်ခွက်သံ ~ ကြားရသည်။ 玻璃杯碰得  
叮当作响。

တချွတ်ချွတ် ကဝါ <t-khyut khyut> (干树叶或纸张相碰)喇  
喇地(响)

တဂေါက်ဂေါက် ကဝါ <d-gaut gaut> 格登格登: ဖိနှပ်သံ ~  
နှင့်။ 格登格登的走路声。

တဂျိုးဂျိုးတဂျိမ်းဂျိမ်း ကဝါ <d-gyo: gyo: d-gyein: gyein:> 轰

隆隆的响声: ~ နှင့်မိုးခြိမ်းနေသည်။ 雷声隆隆。

တဂျိုးဂျိုး ကဝါ <d-gyon: gyon:> 轰隆作响: ပီပီတေကို ~  
နှဲ့လှိုမိုသွားကြတယ်။ 把许多大铁桶哐哐哐哐地推过去。  
/ တဝုန်းဝုန်း ~ မြည်နေသောမိုးသံလေသံအောက်ဝယ် 在轰隆隆  
的雷雨声中……

တဂျိုင်းဂျိုင်း ကဝါ <d-gyain: gyain:> 哐当哐当地: နွားလည်း  
သည်လယ်တွေထဲကို ~ နှင့်ပြေးသွား၏။ 牛车哐当哐当地向田  
里驶去。

တဂျွတ်ဂျွတ်တဂျက်ဂျက် ကဝါ <d-gyout gyout d-gyet gyet>  
(机器响声)轰隆轰隆, 哐当哐当地: ကားစုတ်ကြီးသည် ~  
နှင့်တလမ်းလုံးမြည်လျက်သွား၏။ 破汽车路上叽里嘎拉乱响。

တဂျိမ်းဂျိမ်း ကဝါ <d-gyein: gyein:> 轰隆隆(响声): ~ ထပ်  
ချုန်းလိုက်သောမိုးကြိုးသံ 轰隆隆的雷鸣声

တဂွီဂွီ ကဝါ <d-gwi gwi> 呜呜(喇叭声), 咕咕(肠鸣声):  
ဘက်ထရီဟုန်းများကို ~ တီးနေသည်။ 电喇叭按得呜呜响。  
/ ဗိုက်ထဲက ~ မြည်နေ၏။ 肚子咕咕叫。

တဂေးတမော ကဝါ <t-ngei: t-maw:> 呆呆地, 出神地: ခပ်  
ထောင်ပရိဘောဂများကို ~ ကြည့်နေသည်။ 出神地望着那些  
家具。

တင့်ငိုက်ငိုက် ကဝါ <t-ngon' ngait ngait> 垂头丧气, 无精  
打采

တင့်စိုက်စိုက် ကဝါ <t-ngon' sait sait> 低着头: သူသည် ~  
သွား၏။ 他低着头走了。

တင့်တကျိုက် နှ၊ <t-ngon t-gyait> 一口(水)

တပြိမ်ညောညော ကဝါ <t-nyein' nyaw: nyaw:> 平缓地,  
ချောင်းရေသည် ~ စီးဆင်းလျက်ရှိသည်။ 溪水缓慢地流着。

တငွေငွေ ကဝါ <t-ngwei' ngwei'> (缓缓地、接连不断地)燃  
烧着, 火烧火燎地: စပါးဂိုဒေါင်မှာမီး ~ လောင်နေဆဲပင်ဖြစ်  
သည်။ 谷仓里火还在微微地燃烧着。 / သူ့ရင်တွင်း၌ကား  
မီးလောင်ပြင်ကဲ့သို့ ~ ပူ၍လာလေသည်။ 他心急如焚。

တစစစ ကဝါ <d-za' d-za'> 渐渐, 慢慢, 缓慢: အသံပလံတို့  
သည် ~ တိမ်သွားကြပေပြီ။ 声音渐渐消失了。 / ~ မျက်နှာ  
ပျက်လာလေသည်။ 脸色渐渐变得不自然了。脸渐渐拉长  
了。

တစပြင် နှ၊ <d-za' byin> 墓地

တစာစာ ကဝါ <d-za za> 尖声尖气连续地叫喊着: ငေယျာ  
လာဟူသော ~ အသံများမှာဆူညံလှပေသည်။ “水! 水!” 的  
叫卖声吵成一片。 / ကလေးတွေလည်းလန်၍ ~ ဝိုကြသည်။ 孩  
子们吓得尖声地哭了起来。

တစိ နှ၊ <d-zi'> 一点儿: ~ မကျန်အကုန်ပေးလိုက်သည်။ 一点  
不剩, 全都给(他)了。 / ~ မမှမကောင်းဘူး။ 一点也不好。

တစိစိ ကဝါ <d-zi' zi'> 一点一点地(渗出来): ပြည် ~ ထွက်  
သည်။ 脓一点一点地流了出来。

တစိစိ ကဝါ <d-zi zi> ①不断地(响): ပိုးများ၏အသံသည် ~